

ဒွန်သူခဆေးပင်၏ သွေးတွင်းသက္ကားရှိတ်  
လျှော့ချပေးနိုင်မှု၊ အာနိသင်ကို ရှိတ်ခွဲခန်း  
ကြွက်ဖြူော်း များပေါ်တွင်  
စမ်းသပ် သူတေသနပြုခြင်း

\*ဆွေးဆွေး၊ \*ခင်မေသီ၊ \*အိုအိုထွေး၊ \*တင်မိုးခိုင်၊ \*အေးအေးဖြူး  
\*သန်းသန်းမော်၊ \*ဆွေးဇူးအောင်၊ \*ကျော်မင်းအောင်၊ \*\*ခင်လင်း

(ဆေးဝါးပေးသူတေသနဌာနရုံ၊ ဆေးသူတေသနညီးစီးဌာန၊ အထက်မြန်မာပြည်)  
(လက်တွေ့ဆေးသူတေသနဌာနခွဲ၊ ဆေးသူတေသနညီးစီးဌာန၊ အထက်မြန်မာပြည်)

## နိဒါန်း

- ဆီးချို့ရောဂါသည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာနိုင်ငံများတွင် ဖြစ်ပွားနှုန်း မြင့်မားလျက်ရှိပြီး အရေးပါသော ကျွန်းမာရေး ပြသနာတစ်ခု ဖြစ်ပါသည်။
- ကာကွယ်ကုသနိုင်ရန် ဆေးများ တာရှည် သောက်သုံးရသဖြင့် ဝေဒနာရှင် မိသားစုများသာမက နိုင်ငံတော်တွင်ပါ ငွေကုန် ကြေးကျများပြီး စီးပွားရေး ထိခိုက်လာပါသည်။
- နှလုံးရောဂါ ကျောက်ကပ်ရောဂါနှင့် မျက်စိကွယ်ခြင်း စသော နောက်ဆက်တဲ့ ရောဂါများလည်း ဖြစ်ပွားလာနိုင်ပါသည်။

- ရိတုဆေးဝါးများမှာ ဘေးထွက် အာနိသင်များရှိ၍ ဘေးထွက် ဆိုးကျိုး နည်းပြီး ငွေကုန်ကြေးကျလည်း သက်သာသည့် အာနိသင်ရှိသော သဘာဝဆေးဝါးများ ထွက်ပေါ်လာရန် အလွန်လိုအပ်လျက် ရှိပါသည်။
- ရှုံးရာတိုင်းရင်းဆေးပညာများအလိုက် ဆီးချို့ရောဂါကို ကုသသော ဆေးဖက်ဝင် အပင်များစွာရှိပြီး ထိုအပင်များ၏ အာနိသင်ကို ပါတ်ခွဲခန်းတိရွှောန်များဖြင့် စမ်းသပ်မျှ သည်လည်း အရေးပါသော အခန်းကဏ္ဍ တစ်ခုအနေဖြင့် ရပ်တည်လျက်ရှိပါသည်။

- မြန်မာနိုင်ငံသည် ဘူမိသမိုင်းနှင့် ပထဝီအနေအထားအရ အပင်မျိုးစုံ ပေါက်ရောက်နေပြီး ငှုံးအဖိုးတန်အပင်များကို ဆေးဝါးအဖြစ် အသုံးပြခြင်းဖြင့် နိုင်ငံသားတို့၏ ကျွန်းမာရေး နှင့် အသက်ဆက်ရေးအတွက် သမိုင်းတလျာက် ပြေလည် ခဲ့ ကြပါသည်။
- မြန်မာ့ဆေးပညာ၏ အမွှေအနှစ် ကုထုံးနှင့် ဆေးဖက်ဝင် အပင် များကို စံတင်ထားမှု နည်းပါးသောကြောင့် ဆေးအဖြစ် အသုံးဝင်မည့်အစား တစ်ခါတစ်ရုံ အန္တရာယ်ကိုပင် ဖြစ်စေ နိုင်ပါသည်။

- မြန်မာနိုင်ငံတွင် အလေ့ကျ ပေါက်ရောက်သော အများသိအမည် ဒွန်သူခာ ဒေသအလိုက် ခေါ်ဆိုကြသည့် မန်းလေး (သို့) မဲလေး (သို့) ဆေးသက္ကား (သို့) မြတ်ချိပ်င ကို မြန်မာနိုင်ငံတွေ့မ်းတွင် ရှေးနှစ်ပေါင်း များစွာ ကတည်းက သွားရောဂါ နှင့် သွားဖုံးရောဂါ များတွင် အသုံးပြုခဲ့ကြပြီး သိပ္ပနည်းကျ သူတေသနပြုမှုလည်း ရှိခဲ့ ပါသည်။

■ မြန်မာတိုင်းရင်းဆေးကျမ်းများ၏ တုန်ဖျား၊ အော့အန်ခြင်း၊ ရာသီသွေးလွန်ခြင်း၊ ပြောင်းကျခြင်း စသည်တို့တွင် လည်းကောင်း၊ ကဗ္ဗာ့နှိုင်ငံများတွင်လည်း အဖျားအမျိုးမျိုး၊ ရေယှဉ်နာ၊ ဆီးချို့ရောဂါ၊ ရာသီသွေးမမှန်ခြင်း၊ နာကျင်မှုကို သက်သာစေခြင်း၊ ရောင်ရမ်းမှုကို လျှော့ကျ စေခြင်း စသည်တို့တွင် အသုံးပြုကြောင်း စာပေများတွင် တွေ့ရှုရပါသည်။

- ကမ္မာနိုင်ငံများ၏ ရေမြှေ၊ ရာသီဥတုနှင့် ဂေဟစနစ်တို့  
ကွဲပြားခြားနားမှုကြောင့် ဆေးဖက်ဝင်အပင်များ၏  
အာနိသင်များလည်း မတူညီနိုင် ကြပါ။
- မြန်မာနိုင်တွင် သဘာဝအလျောက် ပေါ်များစွာ  
ပေါက်ရောက်သော ဒွဲနှင့်သူခဆေးပင်၏ သွေးတွင်း  
သကြားပါတ် လျှော့ချပေးနိုင်မှု အာနိသင်ကို ပါတ်ခွဲခန်း  
ကြွက်ဖြူကြီး များပေါ်တွင် သိပ္ပါနည်းကျ စမ်းသပ်  
သုတေသန ပြုခဲ့ပါသည်။

## ရည်ရွယ်ချက်

- ဒွန့်သူခဆေးပင်၏ ထွေးတွင်းသြားရိတ် လျှော့ကျ စော်ငြုံမှု၊ အာနိသင်ကို စမ်းသပ်ရန်။
- မြန်မာ့တိုင်းရင်းဆေးကို သိပ္ပါနည်းကျ အဖြော်ပြီး မြန်မာ့ဆေးဖက်ဝ်အပင်များ စံတင်သည့် လုပ်ငန်းအား အကောင်အထည်ဖော်နိုင်ရန်။
- ပြည်သူလူထုကျန်းမာရေး စောင့်ရွောက်မှုကို အထောက်အကူ ပြနိုင်ရန်။

## ~~အသုံးပြုသည့် ဖွံ့ဖြိုးနှင့်ဆောင်ရွက်ပုံ နည်းလမ်းများ အပင်စူဆောင်းခြင်း~~

- ဒွန်သုခဆေးပင်ကို ပြင်ဦးလွင်မြို့နယ် ဆေးသုတေသန ဦးစီးဌာန(အထက်မြန်မာပြည်)ဝင်း အတွင်း မှ နမူနာ ကောက်ယူပြီး အပင်အမျိုးအမည် စစ်ဆေးခြင်းကို ဦးစွာ ဆောင်ရွက်ပါသည်။
- ဆေးပင်အမှန် ရရှိသောအခါ သုတေသန ပြုလုပ်ရာတွင် အသုံးပြုမည့် အစိတ်အပိုင်း (မြေပေါ်ပိုင်း) ကို စုံဆောင်းပြီး အရိပ်အောက်၌ လေသလပ်၍ အခြားကိုခံ ပါသည်။





## ဒွန်သူခဆေးပင်၏ ရေပျော်ဝင်ဆေးနှစ် ပြုလုပ်ခြင်း

- အခြောက်ခံပြီးသော ဒွန်သူခပင် ၁၀၀ ဂရမ်ကို  
ပေါင်းခံရည် ၁၂၂ လီတာဖြင့် ဆေးနှစ်ထုတ်ရာ  
ဆေးနှစ် ၁၂၂ ရာခိုင်နှုန်း ရရှိခဲ့ပါသည်။
- ဒွန်သူခဆေးပင်၏ ရေပျော်ဝင်ဆေးနှစ်တွင် ပါဝင်သော  
ပါတုဖြပ်ပေါင်းများကို လွှဲလာခဲ့ပါသည်။

# သုတေသနတွင် အသုံးပြုသည့် ဆေးများ နှင့် ပစ္စည်းများ



## ~~ပါတ်ခွဲခန်းတိရှိနှင့်များ ရွေးချယ်ခြင်း~~

- ဆေးသူတေသနပိုးစီးဌာန(အထက်ဖြန်မာပြည်) ပါတ်ခွဲခန်းတိရှိနှင့်မြေးမြှေးရေးဌာနမှ ခွဲ့စွဲကိုယ် အလေးချိန် ၁၈ ရက်မှ ၂၂ ရက် အတွင်း ရုံးသော ပါတ်ခွဲခန်း ကြွက်ဖြူလေး ( DDY Strain Mice) အထိုးနှင့်အမ အကောင်(၄၀)နှင့် ၁၈၀ ရက်မှ ၂၂၀ ရက် အတွင်းရုံးသော ပါတ်ခွဲခန်း ကြွက်ဖြူကြီး ( Wistar Strain Rat ) အထိုးနှင့်အမ (၃၀)ကောင်တို့ကို ရွေးချယ်ခဲ့ပါသည်။

## ~~လတ်တလော အဆိပ်အနိသင် စမ်းသပ်ခြင်း~~

- ကွက်ဖူးလေးများ (Mice) ကို ကျပန်းနည်းကိုယုံး၍ (၁)အုပ်စု လျှင် (၁၀)ကောင်နှုန်းဖြင့် အုပ်စု (၄)စု ခဲ့ပြီး ပထမအုပ်စုအား (ပေါင်းခံရည်) ၁၀ စီစီ/ကီလိုဂရမ် နှင့် ကျန်အုပ်စု (၃)စုကို ဒွှေ့သုခဆေးနှစ် ၂ ဝရမ်/ ကီလိုဂရမ်၊ ၄ ဝရမ်/ ကီလိုဂရမ်၊ ၆ ဝရမ်/ ကီလိုဂရမ် အသီးသီးတို့ကို ပါးစပ်မှတစ်ကြိမ်တည်း တိုက်ကျွေးခဲ့ ပါသည်။
- လတ်တလော အဆိပ်အနိသင် စမ်းသပ်မှု ကို ရက်သတ္တ(၂)ပတ်အထိ စောင့်ကြည့်ပြီး လွှဲလာခဲ့ ပါသည်။  
( Method of Litchfield and Wilcoxon, 1949)



## ဆွဲးတွင်းသက္ကားဓါတ် တက်စေရန် ပြုလုပ်ခြင်း

- ကြက်ဖူးကြီးများ (Rats) အား Adrenaline ထိုးဆေး၍ တုံ့ပြန်မှု ရှု/မရှု ကို သုတေသနမစမ်း ရက်သတ္တ(၁)ပါတ် ကြိုတင် ၅၂ စမ်းသပ်ခဲ့ပါသည်။ ဤစမ်းသပ်မှုကို ပြုလုပ်ရန် ကြက်ဖူးကြီးများအား (၁၈)နာရီကြို၌ အစာဖြတ်ထားပြီး ကန်းဦး ဆွဲးတွင်းသက္ကားဓါတ်များကို ရယူထားပါသည်။
- ထိုနောက် Adrenaline ထိုးဆေး ၀.၂ မီလီမိုး(လှု)/ကီလိုဂရမ် ကို အရေပြားအောက်သို့ ထိုးသွင်းပေးပြီး ဆွဲးတွင်းသက္ကားဓါတ် ၈ မီလီမိုး(လှု)/လီတာနှင့် အထက်ရှုံးသော ကြက်ဖူးကြီးများကိုသာ သုတေသန၌ အသုံးပြုခဲ့ ပါသည်။



## စမ်းသပ်ပုံစနစ်

- ကြွက်ဖြူဗြီး (၂၅)ကောင်ကို ကျပန်းနည်းပညာ သုံး၏  
(၁)အုပ်စုလျှင် (၅)ကောင်နှုန်းနှင့် (၅)အုပ်စုအညီအမျှ  
ခွဲပါသည်။
- သုတေသနမပြုလုပ်မီ (၁၈)နာရီ ကြို၍ အစာဖြတ်ထား  
ပြီး ကန်ဦး ဆွေးတွင်းသွေားရောင်များကို ရယူပါသည်။

- အုပ်စု (၁)၊ (၂) နှင့် (၃)တို့ကို ဖွံ့ဖြိုးချင်ရန် ၂၀၀ မီလီဂရမ်/ကီလိုဂရမ်၊ ၄၀၀ မီလီဂရမ်/ကီလိုဂရမ်၊ ၈၀၀ မီလီဂရမ်/ကီလိုဂရမ် တို့ကို လည်းကောင်း၊
- အုပ်စု(၄)ကို ပေါင်းခံရည် ၁၀ စီစီ/ကီလိုဂရမ် နှင့် အုပ်စု(၅) ကို အနောက်တိုင်းဆေး Glibenclamide ၀.၅ မီလီဂရမ်/ကီလိုဂရမ် အသီးသီး တို့ကို ပါးစပ်မှ တစ်ကြိမ်တည်း တို့က်ကျွေးခဲ့ပါသည်။

- (၁)နာရီအကြာတွင် Adrenaline ထိုးဆေး
  - ၁. ၂ မီလီပိုး(လှ)/ကီလိုဂရမ်ကို အရောင်းအောက်သို့ ထိုးသွင်းပေးပါသည်။
- Adrenaline ထိုးပြီး (၁)နာရီ၊ (၂)နာရီ၊ (၃)နာရီနှင့် (၄)နာရီ အကြာရှိ ကြွက်များ၏ သွေးတွင်းသကြားရီတ်များကို တိုင်းတာ ခဲ့ပါသည်။



## ဆေးဘက်ဆိုင်ရာ စာရင်းအင်းနည်းပညာဖြင့် စီစဉ် လွှဲလာခြင်း

- စမ်းသပ်ဆေးတိုက်သော အုပ်စု၊ ပေါင်းခံရည်တိုက်သော အုပ်စုနှင့် အနောက်တိုင်းဆေး တိုက်သော အုပ်စုများ၏ ဆေးအာနိသင်ကို Student  $t$  - test ဖြင့် နှိုင်းယူဉ် လွှဲလာခဲ့ ပါသည်။

## တွေ့ရှိချက်

- ဒွန်သူခဆေးပင်၏ သိပ္ပံ့အမည်မှာ *Scoparia dulcis* Linn ဖြစ်ပြီး Scrophulariaceae မျိုးရင်းဝင် ဖြစ်ပါသည်။

**အန္တသူခေါ်ဆားပင်၏ ရွှေပျော်ဝင်ဆေးနှစ်တွင် ပါဝင်သော**  
**ပြပ်ပေါင်းအုပ်စုများကို ရှေးပြီးစမ်းသပ်ချက်**


စဉ်	ပြပ်ပေါင်းအုပ်စု	တွေ့ရှိချက်
၁	အယ်လ်ကလ္းကိုက်	+
၂	ကာမိုဟိုက်ဖြတ်	+
၃	ဖလော့စိုက်	+
၄	ဂလိုင်ကိုဆိုင်	-
၅	ဖီနော	-
၆	ဆိုင်ယာနိဂုင်နတစ်ဂလိုင်ကိုဆိုင်	-
၇	ပရီတင်း	-
၈	ဆက်ပိုနှင်	+
၉	ရီဆင်	+
၁၀	တယ်နှင်	-
၁၁	စတီးရှိက်	+

+ စမ်းသပ်စဉ်တွေ။

- စမ်းသပ်စဉ်မတွေ။

- ဒွန်သူခဆေးပင်၏ ရေပျော်ဝင်ဆေးနှစ် ၆ ကျမှု/ကီလိုဂရမ် အထိတွင် လတ်တလော အဆိပ်အာနိသင် မတွေ့ရှိခဲ့ရပါ။
- ဒွန်သူခဆေးပင်၏ ရေပျော်ဝင်ဆေးနှစ် ၈၀၀ မီလီဂရမ်/ကီလိုဂရမ် တိုက်သောအုပ်စုသည် ပေါင်းခံရည်တိုက်ထားသော အုပ်စုအုပ်စုနှင့် နှင့်ယဉ်ပါက ဆေးတိုက်ပြီး (၁)နာရီ နှင့် (၂)နာရီတွင် ဆွေးတွင်းသကြားပါတ် သို့သာစွာ လျှော့နည်း သွားကြောင်း ( $P<0.01$  နှင့်  $P<0.05$ ) တွေ့ရှိခဲ့ရ ပါသည်။
- ဆေးတိုက်ပြီး (၁)နာရီ၊ (၂)နာရီ နှင့် (၃)နာရီအထိတွင်လည်း အနောက်တိုင်းဆေး Glibenclamide ကဲ့သို့ အာနိသင် ရှိကြောင်း တွေ့ရှိခဲ့ရ ပါသည်။

# အိသာဆာန် ကျော်မူနှင့် အိသာဆာန်



## ~~ဆွဲးနွေးချက်~~

- ဒွှါးသူခဆေးပင်ကို နိုင်ငံတာမှ သုတေသနစာတမ်း များတွင် alloxan နှင့် streptozotozin ထိုးပြီး ဆွဲးတွင်း သက္ကားရီတ်တက်အောင် ပြလုပ်ထားသော ကြက်များအား ဒွှါးသူခပင်၏ ရေပျော်ဝင်ဆေးနှစ် တိုက်ကျွေးရာ ဆွဲးတွင်းသက္ကားရီတ်ကို လျှော့ချပေးနိုင်သော အာနိသင်ရီကြောင်း လေ့လာသိရှိခဲ့ရပါသည်။
- ဒွှါးသူခဆေးပင်၏ အာနိသင်ကို စမ်းသပ်ရာ၌ ဆေး၏ အရည်အသွေးကို တိုင်းတာမှုအနေဖြင့် အသုံးပြုမည့် အပင် မှန်၊ မမှန် စစ်ဆေးခြင်း၊ ဖြပ်ပေါင်းအပ်စုများ ပါဝင်မှုကို စမ်းသပ်ခြင်း နှင့် လတ်တလောအဆိပ်အာနိသင် ရီ/မရီတို့ကို သုတေသနပြုခဲ့ပါသည်။

- အယ်လ်ကလ္းက်၊ ဖလေ့စိန့်က်၊ ဆက်ပိုနင်၊ ရီဆင်၊ တယ်နင်၊ စတီးရှိက် စသော ဒြပ်ပေါင်းများသည် ဆီးချို့ရောဂါအပေါ်၌ အာနိသင်ရှိကြောင်း ကျမ်းကိုးများတွင်တွေ့ရပြီး ဒွဲသူခ ဆေးပင်တွင် အဆိုပါဒြပ်ပေါင်းများ တစ်ခုမက ပါဝင်ပါသည်။
- ဤစမ်းသပ်သော ဆေးနှုန်း၏ ၆ ဂရမ်/ကီလို့ဂရမ် အထိ တွင်လည်း လတ်တလော အဆိုပ် အာနိသင် မတွေ့ရှိရပါ။

- ယနေ့ခေတ်တွင် နိုင်ငံတကာ၌ တိုင်းရင်းဆေး၏ အာနိသင် ကို အနောက်တိုင်းနည်းဖြင့် တိုင်းတာခြင်း၊ တိုင်းရင်းဆေးကုထုံးနှင့် အနောက်တိုင်းကုထုံး တို့ကို ဆက်စပ်အသုံးပြုခြင်း စသော အနောက်တိုင်းဆေးပညာနှင့် တိုင်းရင်းဆေးပညာ နှစ်ရပ်စလုံးကို ယူဉ်တဲ့အသုံးပြုသော ပေါင်းကူးဆေးပညာ သည် အလွန်ခေတ်စား လျက်ရှိပါသည်။
- မြန်မာ့ဆေး ကောင်းကြောင်းကို အစမ်းသပ်ခံနိုင်၊ သက်သေပြနိုင် ရမည် ဖြစ်ပါသည်။

■ မြန်မာတိုင်းရင်းဆေး ကုစုံးရီတ်သဘောအရ ဆီးချို့ ရောဂါ  
သည် အချို့ (အာပေါ်ရီတ်)နှင့် အဆိမ့် (ပထဝီရီတ်) လွန်ကဲမှု  
ကြောင့် ဖြစ်ရပြီး၊ အခါး (ဝါယောရီတ် + အာကာသရီတ်) နှင့်  
အစပ် (တေဇ္ဇာရီတ် + ဝါယောရီတ်) တို့နှင့် ကုစားနိုင် သည်ဟု  
လည်းကောင်း၊ ချဉ်းဖန်း၊ ပူး၊ စပ်း၊ ခါး အရသာ တစ်နည်းဖြင့်  
ကုသသည် ဟူ၍ လည်းကောင်း၊ ပူး၊ စပ်း၊ ခါး အရသာရှိသော  
ဆေးဝါးများဖြင့် ကုသရသည်ဟူ၍ လည်းကောင်း တိုင်းရင်းဆေး  
သုတေသန စာတမ်းများတွင် ဖော်ပြထားကြပါသည်။

- ဒန္တသူခပင်သည် ဂုဏ်သတ္တိအားဖြင့် ပူချို့သက် ရသာရှိပြီး ပါတုမြပ်ပေါင်းအရလည်း ပင်စည်၊ အရွက်နှင့် အမြစ်တို့တွင် ခါးသာ အရသာရှိသည့် amelin မြပ်ပေါင်း ပါဝင်ကြောင်း၊ ငှုံးသည် ဆီးတွင်းသကြားပါတ် ပမာဏကို လျှော့ကျစေပြီး သွေးတွင်းသကြားပါတ်ကို သာမန်ရှိသင့်သည့် ပမာဏ ထက် ပို၍ မလျှော့ကျစေနိုင်ကြောင်း၊ သွေးတွင်း သကြားပါတ်ကို ဖြည်းညွှဲးစွာ လျှော့ကျစေသည် ဟူသော အထောက်အထား များကို လေ့လာတွေ့ရှိ ရပါသည်။

- တိုင်းရင်းဆေး သဘောတရားနှင့် ဆေးပင်တွင် ပါဝင်သော ဖြပ်ပေါင်းအရ ဆီးချို့ရောဂါအပေါ်တွင် အာနိသင်ရှိသည်ဟု သိရသော မြန်မာနိုင်ငံတွင် သဘာဝအလျောက် တွေ့ရသည့် ဒွဲသူခဆေးပင်၏ ထွေးတွင်းသကြားရိတ် လျှော့ကျစေနိုင်မှု၊ အာနိသင်ကို သုတေသနပြု စမ်းသပ်ခဲ့ခြင်း ဖြစ်ပါသည်။
- ဒွဲသူခဆေးပင်၏ ရေပျော်ဝင်ဆေးနှစ် ၈၀၀ မီလီရရမ် / ကိုလိုရရမ်သည် လတ်တလော ထွေးတွင်းသကြားရိတ် လျှော့ချပေးနိုင်မှု၊ အာနိသင်ရှိသည်ကို သိပုံနည်းကျ အထောက်အထားဖြင့် သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါသည်။

## အကြပ်ချက်

- ဆီးချို့ရောဂါကဲ့သို့ နာတာရှည်ရောဂါများ ကုသရာတွင် ဘေးထွက် ဆိုးကျိုး နည်း၍ အာနိသင်ရှိသော ငွေကုန် ကြေးကျလည်း သက်သာသည့် သဘာဝဆေးဝါးများ လိုအပ်လျက် ရှိပါသည်။

- ဤစမ်းသပ်မှုမှ ဒွဲသူခဆေးပင်၏ လတ်တလော ဆွဲးတွင်း သက္ကားပါတ် လျှော့ကျစေနိုင်မှု အာနိသင် တစ်စိတ်တစ်ဒေသ ကို သိရှိခဲ့ရပြီး ရေရှည်သာက်သုံးမှု၏ အာနိသင်ကို ဆက်လက် စမ်းသပ်ရန် လိုအပ်ပါသည်။
- ဤနည်းအားဖြင့် မြန်မာပြည်သူလူထု၏ ကျွန်းမာရေးကို အွဲရာယ်ကင်းပြီး အာနိသင်ထက်မြှက်သော သဘာဝဆေးဝါး များဖြင့် ကာကွယ်စောင့်ရောက်ပေးနိုင်ရန် ဖြစ်ပါသည်။

## ကျေးဇူးတင်ဆွဲခြင်း

- ဤစာတမ်းအား တင်သွင်းဖတ်ကြားခွင့်ပြသော ဆေးသူတေသန ဦးစီးဌာန(အထက်မြန်မာပြည်) မှ ဗိန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဗိန်ကြားရေးမှူးများအား လည်းကောင်း၊ ပါတ်ခွဲခန်းတိရွှောန မွေးမြှူရေးဌာနခွဲမှ ဌာနခွဲမှူးနှင့်ဝန်ထမ်းများအားလည်းကောင်း၊ ကွန်ပျူးတာဌာနမှ ဝန်ထမ်းများအား လည်းကောင်း၊ ဆေးဝါးပေါ်သူတေသနဌာနစုမှ ဝန်ထမ်းများနှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ပုံပိုးပေးကြသူများ အားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း ဂါရဝါပြု၍ နိဂုံးချုပ် အပ်ပါသည်။

## ကျေမ်းကိုးစာရင်း

၁။ ဒေါက်ပိုးငွေ၊ "မြန်မာ့ဆေးဖက်ဝှင်အပင်များအတွဲ(၁)"၊  
တက္ကသိုလ်များ စာအုပ်ပြုစုထုတ်ဝေရေး ကော်မတီ

(စာစဉ်-၁၀၃)၊ ၁၉၇၂(နိုဝင်ဘာလ)။

၂။ အရှင်နာဂတိန် "ပုံပြဆေးအဘိဓာန် ဒုတိယတွဲ" ၁၉၆၈၈၈။

၃။ ဦးအုန်းမောင် "ပညာအလင်းပြ အက္ခရာစဉ် ပုံပြဆေးအဘိဓာန်"  
၁၉၉၉ခုနှစ်။

၄။မြတ်မြတ်အုန်းခင်နှင့်အဖွဲ့။ "ဒွန်သူခဆေးပင်၏ အာနိသင် များအား  
လက်တွေ့စမ်းသပ် သုတေသန ပြုချက်များ" တိုင်းရင်းဆေး  
သမားတော်များညီလာခံတွင် တင်သွင်းခဲ့သောစာတမ်းများ ၂၀၀၂ခုနှစ်။

၅။ ဦးဘသန်း(ပုလဲမြို့) " ဆီးချို့ရောဂါ လက်တွေ့ကုထုံး " တိုင်းရင်းဆေး  
သမားတော်များ ညီလာခံတွင် တင်သွင်းခဲ့သောစာတမ်းများ ၂၀၀၂ခုနှစ်။

၆။ ဦးညက်ထွန်း(မွန်လေး) " သွေးချို့ ဆီးချို့ပျောက် ဆေးဖုံးများ၏ ရောဂါ  
ပြီးစေ(ပျောက်စေ)မှု စွမ်းအားကို တိုင်းရင်းဆေးဖြင့် ဆန်းစစ် ဆုံးဖြတ်  
ခြင်း " တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် တင်သွင်း ခဲ့သော  
စာတမ်းများ ၂၀၀၂ခုနှစ်။

၇။ ဦးမြတ်း(စစ်ကိုင်း) " မဓုမေဟ (ခေါ်) ဆီးချို့ရောဂါကုထုံး " တိုင်းရင်းဆေး  
သမားတော်များ ညီလာခံတွင် တင်သွင်းခဲ့သော  
စာတမ်းများ ၂၀၀၂ခုနှစ်။

၈။ ဒေါက်တာထွန်းဝေ(ရန်ကုန်) " တတိယဆေးပညာသဘောတရား "  
တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် တင်သွင်းခဲ့သော  
စာတမ်းများ ၂၀၀၂ခုနှစ်။

၉။ ဒေါက်တာခင်မောင်လွင်(FAME) " သဘာဝမှုရသော ကျွန်းမာသူ့ "   
ရတနာသိုက်စာပေါ့ ၂၀၀၆ ခုနှစ်။

၁၀။ Van Valkenburg J.L.C.H etal “Plant Resources of  
South-East Asia”, Vol. 2(12), Bogor Indonesia,  
2002,493-496.

၁၁။ “Medicinal Plants in Viet Nam” , Institute of Materia  
Medica HANOI, WHO Regional Publications Western  
Pacific Series No.3, MANILA,1990.

- J||Litchfield J.T & Wilcoxon, F.A, “Simplified method of evaluating dose-effect experiments”, J.Pharmacology, 1949, 96:99-113
- P||Pari L. & Venkateswaran “Hypoglycaemic activity of *Scoparia dulcis* L. extract in alloxan induced hyperglycaemic rats”, Faculty of Science, Annamalai University, India, 2000.
- Q||Latha M.et.al “Insulin-secretagogue activity and cytoprotective role of the traditional antidiabetic plant *Scoparia dulcis* (Sweet Broomweed)”, J.Life Sciences, 2004;75:2003-2014.

- ၂။ Pari L. & Latha M. “Antihyperglycaemic Effect of *Scoparia dulcis*”, “Pharmaceutical Biology”, 2004,570-576.
- ၆။ Latha M. & Pari L. “Effect of aqueous extract of *Scoparia dulcis* on plasma and tissue glycoproteins in streptozotocin induced diabetic rats”, Faculty of Science, Annamalai University , India, 2005.
- ၇။ Pari L. & Latha M. “Antihyperlipidemic Effect of *Scoparia dulcis* (Sweet Broomweed)in streptozotocin Diabetic Rats”, J. Medicinal Food, 2006,Vol 9(1).102-107.

GO-GO 布拉格